

宗教学人 日本バプテスト連盟

〒336-0017 埼玉県さいたま市南区南浦和 1-2-4
TEL 048-883-1091(代)
FAX 048-883-1092(代)



JAPAN BAPTIST CONVENTION

1-2-4 MINAMI URAWA, MINAMI-KU SAITAMA-SHI,
SAITAMA, 336-0017 JAPAN
PHONE 81 (JAPAN)-48 (AREA)-8831091
FAX 81 (JAPAN)-48 (AREA)-8831092

ミャンマー・バプテスト連盟の皆さまへ

「いと高きところには栄光、神にあれ、地には平和、御心に適う人にあれ。」

ルカ福音書 2 章 14 節

ミャンマー・バプテスト連盟の皆さま、APBF、また、BWA を通じての主の在るまじわりに感謝いたします。

私たち日本バプテスト連盟理事会は 2021 年 2 月 1 日に起こったミャンマーの軍部によるクーデターの報に接し、驚きと共に、暴力によって民主主義が蹂躪された出来事に深い悲しみを覚えつつ、このたび 2 月 5 日に発せられたミャンマー・バプテスト連盟の声明に示された貴連盟の信仰姿勢に心から賛同し、祈りを共にささげるものです。

私たち日本バプテスト連盟は、イエス・キリストの和解の福音に仕え、平和構築を願いつつ歩んでいます。貴連盟が言明されているように、暴力により人間の尊厳が奪われることは神の御心に反するゆえに、私たちもまた一刻も早く暴力による支配が終わることを切に願い、祈り求めます。

そして「平和、正義、国民和解、非暴力そして人間の権利と尊厳の尊重を大切にし、促進する連邦民主制に基づくミャンマー連邦共和国が出現する希望をもって、この声明を発表し」、「大統領、国家顧問、そしてその他すべての現在拘束されている人々を即時かつ無条件に解放することを、切に求めて」おられる貴連盟の祈りに連帯し、私たちも強く願い祈り、希求していきます。

一方で、日本国内には数万人ものミャンマーから来られた方々が暮らしており、いくつかのバプテストの群れが生まれています。彼女・彼らの命の尊厳が守られ、安心して日本で暮らすことができるように、その福音宣教の働きが祝されるように、私たちも祈り、連帯し、行動していきます。

主はこう言われる。正義を守り、恵みの業を行え。わたしの救いが実現し
わたしの恵みの業が現れるのは間近い。イザヤ 56 書 1 節

2021 年 2 月 13 日

日本バプテスト連盟理事会

理事長 加藤 誠

常務理事 中田 義直

宗教法人 日本バプテスト連盟

〒336-0017 埼玉県さいたま市南区南浦和 1-2-4
TEL 048-883-1091 (代)
FAX 048-883-1092 (代)



JAPAN BAPTIST CONVENTION

1-2-4 MINAMI URAWA, MINAMI-KU SAITAMA-SHI,
SAITAMA, 336-0017 JAPAN
PHONE 81 (JAPAN)-48 (AREA)-8831091
FAX 81 (JAPAN)-48 (AREA)-8831092

To all in the Myanmar Baptist Convention,

Glory to God in the highest heaven,
and on earth peace among those whom he favors!

Luke 2:14 NRSV

We are grateful for the fellowship we have in the Lord with all those in the Myanmar Baptist convention through Asia Pacific Baptist Federation (APBF) and Baptist World Alliance (BWA).

Hearing of the the coup d'état on February 1 2021 carried out by the Myanmar military, we at the Japan Baptist Convention governing board are overcome with shock, and also with a deep sadness that democracy was trampled down by violence. Upon reading the statement by the Myanmar Baptist Convention on February 5, we express our full support toward your faith, and join our hearts in prayer.

We the Japan Baptist Convention serve the Gospel of reconciliation through Jesus Christ as we pray and hope for peacemaking. As you have stated, depriving human dignity through violence is against the will of God, and we too pray and hope that ruling by violence would end as soon as possible.

We join in your plea, and pray and hope earnestly for “the emanating of a Republic or the Union of Myanmar, based on a Federal Democratic system which values and promotes peace, justice, national reconciliation, non-violence and respect for human rights and dignity” and “the immediate and unconditional release of the President, the State Counselor and all other persons who are being detained now”

Also, there are tens of thousands of people from Myanmar who live in Japan, giving birth to several Baptist congregations as well. We will pray, work together, and take action to ensure that their dignity is protected, that they can live in Japan with security, and that the work of evangelism will be blessed.

Thus says the Lord: Maintain justice, and do what is right,
for soon my salvation will come, and my deliverance be revealed. Isaiah 56:1 NRSV

February 13 2012
Japan Baptist Convention Governing Board
President, Makoto Kato
Executive Secretary, Yoshinao Nakada

〒336-0017 埼玉県さいたま市南区南浦和 1-2-4
TEL 048-883-1091(代)
FAX 048-883-1092(代)



1-2-4 MINAMI URAWA, MINAMI-KU SAITAMA-SHI,
SAITAMA, 336-0017 JAPAN
PHONE 81(JAPAN)-48(AREA)-8831091
FAX 81(JAPAN)-48(AREA)-8831092

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ အသင်းသူ/ သားများသို့

“ကောင်းကင်ဘဝဂံဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိ စေသတည်း။ လူတို့အားမေတ္တာဂရုဏာရှိစေသတည်း။” လုကာ ၂ : ၁၄

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်နှင့် အတူ Asia Pacific Baptist Federation, World Baptist Alliance မှာ ပါဝင်လျက် ဘုရားသခင်၏ မေတ္တာတော် အားဖြင့် မိတ်သဟာယဖွဲ့ခွင့်ရရှိခြင်း ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

Japan နိုင်ငံနှစ်ခြင်းအသင်းချုပ် အမှုဆောင်အဖွဲ့သည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ တွင် တပ်မတော် မှ အရေးပေါ်အခြေအနေ ကြေငြာပြီး နိုင်ငံတော်အာဏာ ရယူလိုက်ခြင်းနှင့် ပတ်သက်၍ ထိတ်လန့် တုန်လှုပ်မှုနှင့် အတူ အကြမ်းဖက်မှုအားဖြင့် ဒီမိုကရေစီလမ်းစဉ်က ဖိနှိပ်ခြင်းခံရမှုအပေါ် အလွန်ကြီးမားသော ဝမ်းနည်းခြင်းကို ခံစားရပါသည်။ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ (၅) ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သော MBC ၏ သဘောထား ရပ်တည်ချက်တွင် ဖော်ပြထားသော ယုံကြည်ခြင်းပုံရိပ်နှင့် ထပ်တူရပ်တည်လျက် အတူတကွဆုတောင်းခြင်း အားဖြင့် ပါဝင်လျက် ရှိပါသည်။

JBC သည် ခရစ်တော်ယေရှု၏ ပြန်လည်သင့်မြတ်ခြင်း ဧဝံဂေလိတရားအပေါ်မှာအခြေခံလျက် ငြိမ်သက် ငြိမ်းချမ်းခြင်း တည်ဆောက်ခြင်းကို ရည်မှန်းလျက်အမှုတော်၌ ပါဝင်လျက်ရှိပါသည်။ MBC ၏ သဘောထား ရပ်တည်ချက် တွင် ဖော်ပြထားသည့်အတိုင်း အကြမ်းဖက်မှုအားဖြင့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ထိပါးစေခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်လျက်ရှိသည်ကို ခံယူလျက် အကြမ်းဖက်မှုအားဖြင့် ရယူထားသော အုပ်ချုပ်မှုသည်လည်း အမြန်ဆုံးပြီးဆုံးသွားစေရန် အလေးအနက် ဆုတောင်းလျက် ရှိပါသည်။

(ငြိမ်သက်ခြင်း၊ တရားမျှတခြင်း အမျိုးသားပြန်လည်သင့်မြတ်ခြင်း၊ အကြမ်းဖက်မှုကင်းခြင်း၊ လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထား၍ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အခြေခံသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖြစ်လာစေရန် မျှော်လင့်ခြင်း) , (နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော သူ့အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်းလွတ်ပေးရန်) ဟူသော MBC ၏ ဆုတောင်းချက်နှင့် ထပ်တူရပ်တည်လျက် မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းကြီးစွာဖြင့် ဆုတောင်းလျက် ရှိပါသည်။

Japan နိုင်ငံတွင်း၌ မြန်မာနိုင်ငံသူ နိုင်ငံသားအများအပြားသည် အတူတကွ နေထိုင်လျက်ရှိပြီး နှစ်ခြင်း အဖွဲ့ငယ်များလည်း ပေါ်ထွက်လျက် ရှိပါသည်။ ထိုသူတစ်ဦး တစ်ယောက်စီတိုင်းသည် လုံခြုံအေးချမ်းစွာ ရပ်တည် နေထိုင်နိုင်ရန် အတွက်သော်ငှား၊ ဘုရားသခင်၏အမှုတော်သည်လည်း ထိုသူ တစ်ဦးတစ်ယောက်စီအား ကြွယ်ဝ သော ကောင်းချီးများ သွန်းလောင်းပါစေမည် အကြောင်း ဆုတောင်းလျက် အမှုတော်မှာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“ထာဝရဘုရား မိန့်တော်မူသည်ကား တရားကိုစောင့်၍ ဖြောင့်မတ်စွာကျင့်လော့၊ ငါ၏ ကယ်တင်ခြင်း ကျေးဇူး ရောက်ချိန်နှင့်ငါ၏ဖြောင့်မတ်ခြင်းတရားထင်ရှားချိန်ရောက်လုနီးပြီ။” ဟေရုဃအနာဂတ္တိကျမ်း ၅၆ : ၁

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်
Japan နှစ်ခြင်းအသင်းချုပ်
President- Makoto Kato
Executive Secretary- Yoshinao Nakada